

အမျိုးသားလွှတ်တော်




Mobile Application

အသုံးပြုနည်းလမ်းညွှန်




အမျိုးသားလွှတ်တော် Mobile Application အသုံးပြုနည်းလမ်းညွှန်

၁။ လွှတ်တော်များသည် ဥပဒေပြုရေးကဏ္ဍအား အဓိကလုပ်ဆောင် လျက်ရှိသော အဖွဲ့အစည်းဖြစ်ပါသည်။ ထိုသို့ ဥပဒေပြုရေးကဏ္ဍတွင် လုပ်ဆောင်သည့်မှတ်တမ်းများ သတင်းအချက်အလက်များအား ပြည်သူများ သို့ အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ပေးလျက် ရှိပါသည်။ သတင်းထုတ်ပြန်မှု များအတွက် Website နှင့် Facebook Page များအား ဆောင်ရွက်ထား ရှိပါသည်။ ထို့အပြင် ပြည်သူများအသုံးပြုမှု ပိုမိုလွယ်ကူစေရန်နှင့် မြန်ဆန် စေရန်ရည်ရွယ်၍ Website ရှိအချက်အလက်များအား Mobile Application ဖြင့်လည်း ဆောင်ရွက်ထားရှိပါသည်။ လက်ရှိဆောင်ရွက်ထားရှိသော Mobile Application သည် Android အသုံးပြုသည့် Device များအတွက်သာ ရယူအသုံးပြုနိုင်ပါသည်။ Apple Device များအတွက် ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ပါသည်။ အဆိုပါ Mobile Application အား ရယူအသုံးပြုခြင်း ဆိုင်ရာများအားအောက်ပါအတိုင်း ဖော်ပြအပ်ပါသည်။



၁။ သတင်းနှင့်ပြန်ကြားရေးကဏ္ဍတွင် မိန့်ခွန်းများ၊ ဗီဒီယိုများ၊ အမိန့်ကြော်ငြာစာများနှင့်သတင်းပြန်ကြားရေးဆိုင်ရာကဏ္ဍများကို ဖော်ပြ ထားရှိပြီး မိမိနှစ်သက်ရာကဏ္ဍအား ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ အထက်ပါပုံတို့ဖြင့်ဖော်ပြအပ်ပါသည်။



ဆက်သွယ်ရန်


၁။ စုံစမ်းမေးမြန်းရန်နှင့် အကြံပြုစရာများရှိပါက သုတေသန၊ ပြည်သူ့ဆက်ဆံရေးနှင့် နိုင်ငံတကာဆက်ဆံရေးဌာနကြီး၊ နည်းပညာ ဌာနခွဲ၊ ဖုန်း ၀၆၇-၅၉၁၆၆၃ အားဆက်သွယ် ဆောင်ရွက်နိုင်ပါသည်။

၂။ မိမိအသုံးပြုမည့် ဖုန်း/တက်ဘလက် စသည့် Device များတွင် Google Play Store icon အားနှိပ်ကာ ဝင်ရောက်၍ Search Box တွင် Amyotha Hluttaw ဟုရိုက်ထည့်ပါက အထက်ပါပုံအတိုင်း အမျိုးသားလွှတ်တော် Mobile Application အားမြင်တွေ့ရမည်ဖြစ်ပါသည်။ ညာဘက်ရှိ Install



၉။ လွှတ်တော်ကိုယ်စားလှယ်များအား ရှာဖွေကြည့်ရှုလိုပါက Menu List ရှိ ကိုယ်စားလှယ်များ အားနှိပ်၍ ဝင်ရောက်ကြည့်ရှုရမည်ဖြစ်ပါသည်။ အထက်ပါပုံတွင် ပြထားသည့်အတိုင်း ကိုယ်စားလှယ်အမည်ဖြင့် လည်းကောင်း၊ တိုင်းနှင့်ပြည်နယ် အလိုက်သော်လည်းကောင်း၊ ပါတီ အမည်ဖြင့် သော်လည်းကောင်း ရှာဖွေကြည့်ပါက အထက်ပါပုံအတိုင်း မြင်တွေ့ ရမည်ဖြစ်ပါသည်။

Button အားနှိပ်ပါက မိမိဖုန်းအတွင်းသို့ ထည့်သွင်းပြီးသား ဖြစ်သွားမည် ဖြစ်ပါသည်။




၁၀။ Google Play Store တွင်ဝင်ရောက်ရှာဖွေခြင်း မပြုလုပ်လိုပါက <https://www.amyotha.hluttaw.mm> ဖြစ်သည့် အမျိုးသားလွှတ်တော် Website ၏ Home Page အောက်ဆုံး၌ Play Store Link အားထည့်သွင်း ထားရှိပါသည်။ ထိုမှတစ်ဆင့် ဝင်ရောက်ပါက အမျိုးသားလွှတ်တော် Mobile Application အား တိုက်ရိုက်တွေ့မြင်ရမည် ဖြစ်ပါသည်။




၁၀။ လွှတ်တော်လေ့လာရေးကဏ္ဍတွင် လွှတ်တော်အတွင်း၌ လေ့လာရန်နေရာများ၊ စည်းကမ်းချက်များအား ဖော်ပြထားရှိပါသည်။




၁၁။ မိမိ၏ ဖုန်း / Devices တွင် Install ပြုလုပ် ပြီးပါက Amyotha Hluttaw Logo နှင့် Application အား တွေ့မြင်ရမည်ဖြစ်ပါသည်။ အဆိုပါ icon အားနှိပ် လိုက်ပါက ဘေးတွင်ဖော်ပြ ထားသည့်ပုံအတိုင်း Application မှာပွင့်လာ မည်ဖြစ်ပါသည်။ Home Page တွင်ကိုယ်စားလှယ် များအား လျင်မြန်စွာ ရှာဖွေနိုင်သည့်စနစ်အား ထည့်သွင်းထားပါသည်။



၅။ အခြားသိရှိလိုသည်များအား ကြည့်ရှုနိုင်ရန် Application ၏ ဘယ်ဘက် ထောင့်ရှိမျဉ်းသုံးကြောင်းဖြင့် ပြထားသောနေရာအားနှိပ်ပါက အထက်ပါပုံ အတိုင်း Menu List အား တွေ့မြင်နိုင်မည်ဖြစ်ပါ သည်။ ထို Menu List ထဲမှမိမိ ဝင်ရောက်လိုသည့် ကဏ္ဍအားနှိပ်၍ ဝင်ရောက်နိုင်ပါသည်။



၆။ အစည်းအဝေးကဏ္ဍတွင် အမျိုးသားလွှတ်တော် ပုံမှန်အစည်းအဝေးများ၏ အစည်းအဝေးအစီအစဉ်များ၊ အစည်းမှတ်တမ်းအကျဉ်းချုပ်၊ အစည်းအဝေး မှတ်တမ်းနှင့် မေးခွန်း / အဆိုများအား လွှတ်တော်အကြိမ်များအလိုက် ရှာဖွေ ကြည့်ရှု Download ရယူနိုင်ပါသည်။ အထက်ပါပုံအတိုင်းဖြစ်ပါသည်။



၇။ Menu List ထဲမှ ဥပဒေများ ကိုနှိပ်၍ ဝင်ရောက်ပါက ဥပဒေကြမ်းများ အမျိုးသားလွှတ်တော်ဥပဒေ/နည်းဥပဒေနှင့် ပြဋ္ဌာန်းပြီးဥပဒေများကို တွေ့မြင် ရမည်ဖြစ်ပါသည်။ ဆက်လက်ပြီး ပြဋ္ဌာန်းပြီးဥပဒေများကိုနှိပ်ပါက ပုံတွင် ပြထားသည့် အတိုင်း ဥပဒေများ အားဖော်ပြပေးနေမည်ဖြစ်ပါသည်။ ထိုအထဲမှ မိမိသိရှိလိုသည့် ဥပဒေအမည် (သို့မဟုတ်) ခုနစ် များအလိုက် ရှာဖွေကြည့်ရှု နိုင်ပါသည်။ မိမိကြည့်ရှုမည့် ဥပဒေတစ်ခုအားနှိပ်ပါက ပုံတွင်ပြထားသည့် အတိုင်း ဥပဒေ၏ အချက်အလက်အချို့နှင့် Download ချရန် Link တို့အား ဖော်ပြပေးနေမည်ဖြစ်ပါသည်။



၈။ စာကြည့်တိုက်ကဏ္ဍတွင် စာကြည့်တိုက် သမိုင်း၊ စာကြည့်တိုက်လုပ်ငန်းများ၊ စာအုပ် စုဆောင်းထားရှိမှုများ၊ ဆက်သွယ်ရန်နှင့် မှတ်တမ်းခါတ်ပုံများအား ဖော်ပြထားရှိပါသည်။